

မြန်မာစွဲ မြန်မာစွဲ သရုပ်တများ

ဦမ္မာခင်*

ဓာတ်အကျဉ်း

ဤစာတမ်းသည် မွန်သရုပ်တများကို စာအရေးအသားရှုထောင့်မှ လေ့လာထားခြင်းဖြစ်ပါသည်။ ဤစာတမ်းတွင် ရှုံးမွန်စာအရေးအသားရှိ သရုပ်တများကို လေ့လာမည်ဖြစ်ပါသည်။ သရ သတ်မှတ်ချက်ကိုဖော်ပြ၍ မွန်ဘာသာစကားရှု လုံးချင်းသရုပ်တများကို လေ့လာထားခြင်း ဖြစ်သည်။ မွန်ဘာသာစကား၏စကားသံဖွံ့ဖြိုး၊ ဝါကျဖွံ့ဖြိုးသော သဒ္ဓါအဆင့်ကို လေ့လာခြင်း မဟုတ်ဘဲ စာအရေးအသား၏အရေးပါဆုံး အစိတ်အပိုင်းဖြစ်သောသရကို စာအရေး အသားရှုထောင့်မှ လေ့လာထားခြင်းဖြစ်သည်။

သော့ချက်ဝေါဟာရများ— စာအရေးအသားစနစ်၊ သရ၊ သရုပ်တော်၊ လုံးချင်းသရုပ်တော်၊ အမြိုင်းပေါ်သရ၊ ပူည်းယဉ်သရုပ်တော်၊ အတွင်းနှစ်သရ၊ ခွတ်တိုက်သံ

နိဒါန်း

ဤစာတမ်းသည် မွန်စာအရေးအသားရှိ သရုပ်တများကို စာအရေးအသားရှုထောင့်မှ လေ့လာတင်ပြ ထားခြင်းဖြစ်ပါသည်။ မြန်မာစာအရေးအသားရှိ သရုပ်တများနှင့် ပုံသဏ္ဌာန်ကွဲပြားသော မွန်သရုပ်တများ အသုံးပြုပုံကို ရှေးမွန်ကျောက်စာများကိုအခြေခံ၍ လေ့လာတင်ပြထားခြင်းဖြစ်သည်။

၁။ သရုပ်တမ်းချက်

အရေးဘာသာစကားတွင်ဖြစ်စေ၊ အပြောဘာသာစကားတွင်ဖြစ်စေ သရုပ်ည်အဓိကကျသော အစိတ်အပိုင်းဖြစ်သည်။ ဘာသာစကားတစ်ခု၏ ဝဏ္ဏဖွံ့ဖြိုးကို လေ့လာကြည်လျှင် ပူည်းနှင့်သရတို့ ပေါင်းစပ်ဖွံ့ဖြိုးထားကြောင်း တွေ့ရသည်။ သရုပ်ည်းပါသော ဝဏ္ဏဖွံ့ဖြိုးမျိုးကိုလည်း တွေ့ရသည်။ ထို့ကြောင့်သရုပ်ည် ဘာသာစကားတိုင်းတွင် အဓိကကျသောအစိတ်အပိုင်းတစ်ခုဖြစ်သည်။ သရကို ပညာရှင် များက အမျိုးမျိုးဖွင့်ဆိုခဲ့ကြသည်။

“အ၊ . . . ဧ - ဤသို့အားဖြင့် သရပေါင်း ရှစ်လုံးရှိပါသည်။ အသံပြင်စွာ ခွဲတဲ့ရန် အသံဘတ်မျိုးဖြစ်သောကြောင့် သရခေါ်ပါသည်။”

၂။ လည်းကောင်း

“သရုပ်ည် အသံထွက်ရှု၍ ပူည်းနှင့်မတူ။ အသံအိုးမှဖြစ်၍ခံတွင်း၌ အတားအဆီး မတွေ့ဘဲ ထွက်သောအသံကို သရဟုခေါ်သည်။”^၃

* ကထိက၊ မြန်မာစာတွေ့အား ရန်ကုန်တဲ့သို့လဲ

^၁ vowel

^၂ လယ်တံ့ဆရာတော်၊ ၁၉၅၈၊ ၄။

^၃ ဖေမောင်တင်၊ ဦး၊ ၁၉၅၈၊ ၅၀။

ဟု လည်းကောင်း၊

“သရ/သရူ/ အဆုတ်မှတက်လာသောလေသည် ခံတွင်းရှိစကားသံဖြစ်အကို အစိတ် အပိုင်းတစ်ခုခု၏ ပိတ်ဆိုတားဆီးခြင်းမခံရဘဲ ဖြောင့်ဖြောင့်ဖြောင့်ဖြောင့် ထွက်သွားစဉ် ဖြစ်လာသောအသံ”^၄

ဟု လည်းကောင်း၊

“သရ / သရူ/ ၂။ အသံ”^၅

ဟု လည်းကောင်း၊

“သရတွင် ကိုယ်ပိုင်ပိုသော အသံရှိသည်။ သရတစ်ခုတည်းဖြင့် ပိုသောအသံ ထွက်နိုင်သည်။ ထို့ကြောင့် သရတစ်ခုသည် စကားသံတစ်ခုဖြစ်နိုင်သည်။”^၆

ဟု လည်းကောင်း ဖွင့်ဆိုထားသည်။ သဒ္ဓာဇာအရ

“သရဆိုသည်မှာ ခံတွင်းမှလေထွက်လာစဉ် ပွတ်တိုက်သံကြားနိုင်လောက်သော လေလမ်း ကြောင်း ကျဉ်းမြောင်းမှုသို့ မဟုတ် ခံတွင်းအတွင်း လုံးဝပိတ်ဆိုမှုမရှိဘဲ ပိုပြင်စွာရွတ်ဆိုနိုင်သော အသံဖြစ်သည်။”^၇

ဟုဆိုသည်။ ထိုဖွင့်ဆိုချက်များအရ သရသည် အသံပင်ဖြစ်သည်။ တစ်နည်းအားဖြင့် မိမိဘာသာမိမိ ရပ်တည်နိုင်စွမ်းရှိသော စကားသံပင်ဖြစ်သည်။

စကားသံဖြစ်အကိုတို့၏ အနေအထားကို မူတည်၍လည်း သရကို အမျိုးမျိုးဖွင့်ဆိုသတ်မှတ် ကြသည်။ စကားသံဖြစ်အကိုတို့၏ လူပ်ရှားမှုအရ

“လေကြောင်းသည် အာစောက်နှင့်ခံတွင်းကို ဖြတ်သန်းလာရာ လမ်းတစ်လျောက်၌ ပွတ်တိုက်သံ ကြားနိုင်လောက်သော မည်သည့်အတားအဆီး အနောက်အယုက် အပိတ်အပင်ကိုမှု မခံရချေ။ ထိုသို့ ဆီးတားမှု၊ နှောက်ယှက်မှု၊ ပိတ်ပင်မှု၊ ကျဉ်းမြောင်းမှု စသည်တို့ကို မခံရသော သံပြင်းသံကိုသရဟု ခေါ်သည်။”^၈

ဟု လည်းကောင်း၊

“အသံကြိုးတို့ကို တိုးထွက်ပြီးနောက် ပါးစပ်ထဲတွင် ဘာအတားအဆီးမှ မတွေ့ တော့ဘဲ အပြင်ဘက်သို့ လွှတ်လွတ်လပ်လပ် လေထွက်လာသောအသံသည် သရသံပင် ဖြစ်ပါသည်။”^၉

ဟု လည်းကောင်း၊

^၄ မြန်မာအဘိဓာန်၊ ၁၉၉၁၊ ၃၆၆။

^၅ မြတ်ကျော်၊ ဦး၊ ၂၀၀၅၊ ၃၂၉။

^၆ မြန်မာသွွှေ့၊ ၂၀၀၅၊ ၃၅၉။

^၇ Crystal, 2003, 496.

^၈ ထွန်းမြင့်၊ ဦး၊ ၁၉၉၆၊ ၈၅။

^၉ ခင်မင်၊ မောင်(နေဖြူ)၊ ၂၀၀၁၊ ၁၅။

“အဆုတ်မှတက်လာသောလေသည် ခံတွင်းရှိ စကားသံဖြစ်အကိုအစိတ်အပိုင်း (နှုတ်ခမ်း၊ သွား၊ လျှော၊ အာခေါင်မာ၊ အာခေါင်ပျော)တစ်ခုခု၏ ပိတ်ဆိုတားဆီးခြင်း မခံရဘဲ ခံတွင်းပေါက်၊ နှာတွင်းပေါက်ပြင်ပသို့ ဖြောင့်ဖြောင့်ဖြူးဖြူး ထွက်သွားစဉ် ဖြစ်လာသော အသံကိုသရုပ်ဟုခေါ်သည်”^{၁၀}

ဟုလည်းကောင်း ဖွင့်ဆိုထားသည်ကိုလည်း တွေ့ရသည်။ စကားသံဖွဲ့ပုံရှုထောင့်မှလည်း သရကို သတ်မှတ်ဖွင့်ဆိုကြသေးသည်။

“သရတို့သည်ကား ဗျည်းမယုဉ်၊ မိမိချည်းသက်သက်ပင် အသံလည်းရ၏။ အနက် ကိုလည်းဟောနိုင်၏။ ဗျည်းကို မမှီရပေ။ ဗျည်း၏မှီရာသာဖြစ်၏။”^{၁၁}

ဟု လည်းကောင်း၊

“သရသည်ကား ဗျည်း၏ခွဲမှီရာဖြစ်သောကြောင့် နိသျမည်၏။ ဗျည်းသည်သရကိုခွဲမှီ တတ်သောကြောင့် နိသိတမည်၏။ ဗျည်းကား သရနှင့်စပ်ရှုဖြစ်၏။ သရကားဗျည်းနင့် မစပ်ဘဲလည်းဖြစ်၏။”^{၁၂}

ဟု လည်းကောင်း အသီးသီးဖွင့်ဆိုကြသည်။ ထိုပြင်

“သရဆိုသည်မှာ ဝဏ္ဏ၏အလယ်နေရာတွင်ရှိသော ယူနစ်ဖြစ်သည်။”^{၁၃}

ဟုဆိုသည်။ ယင်းဖွင့်ဆိုချက်များသည် အပြောဘာသာစကားရှုထောင့်မှ သတ်မှတ်ဖွင့်ဆိုထားခြင်းဖြစ်သည်။ ထိုဖွင့်ဆိုချက်များအရ သရ၏အဓိပ္ပာယ်မှာ အသံဖြစ်သည်။ ဘာသာစကားပညာရှင်များသည် သရကို အပြောရှုထောင့်မှသာမက အရေးရှုထောင့်မှလည်း ဖွင့်ဆိုကြသည်။ အရေးရှုထောင့်အရ

“ဤ(၄၁)လုံးသော ဝဏ္ဏတို့တွင် အ အာ။ ၁။ ၈ ဗြိ ဤရှစ်လုံးသော အကွဲရာတို့ သည် သရမည်ကုန်၏။”^{၁၄}

ဟု လည်းကောင်း၊

“သရဆိုသည်မှာ ကိုယ်ပိုင်အသံရှိသော အကွဲရာများကို ဆိုသည်။”^{၁၅}

ဟု လည်းကောင်း၊

“ယောက် အကွဲရာ - အကြောင်အကွဲရာတို့သည်။ ပရံ - သူတစ်ပါးကို၊ အနိသာယ-မမှီမျှ၏ သရ၏ ဂါဇိုး ပဝတ္ထိနှိုး- ဖြစ်တတ်ကုန်၏။ ကဲတိတသွား- ထိုသို့ သူတစ်ပါး ကို မမှီမျှ၏ ဖြစ်တတ်သောသွေးကြောင့်၊ တော့ အကွဲရာ-ထိုအကွဲရာတို့သည်။ သရ- သရ မည်ကုန်၏။”^{၁၆}

^{၁၀} ခြန်မာသွေး ၂၀၀၇၊ ၃၅၅။

^{၁၁} ကျော်အောင်ခံထားဆရာတော်(ခုတိယ-), ၇-၁၃၂၀၊ ၇။

^{၁၂} ကျော်အောင်ခံထားဆရာတော်(ခုတိယ-), ၇-၁၃၂၀၊ ၇။

^{၁၃} Crystal, 2003, 497.

^{၁၄} ကျော်အောင်ခံထားဆရာတော်(ခုတိယ-), ၇-၁၃၂၀၊ ၇။

^{၁၅} စန်းငွေ၊ ဦး(ဒုံး-), ၁၉၂၂၊ ၁၃။

^{၁၆} တောင်တွင်းဆရာတော်ခင်ကြီးဖျော်၊ ၁၉၇၃၊ ၁၂။

ဟု လည်းကောင်း ဖွင့်ဆိုထားသည်။ ဤဖွင့်ဆိုချက်များသည် သရကိုအရေးရှုထောင့်မှ သတ်မှတ်ထားခြင်းဖြစ်သည်။ ထို့ပြင်သရကို ကိုယ်ပိုင်အသံရှိသော အကွဲရာများဟု အရေးနှင့်အသံရှုထောင့် နှစ်မျိုးလုံးမှ သတ်မှတ်ကြသေးသည်။ မာရီယိုပိုင်း၏က

“(က) ခံတွင်းလမ်းကြောင်းကို လေဖြတ်သန်းလာစဉ် ပိတ်ဆိုမှ၊ တားဆီးမှ မခံရဘ

ଆବ୍ୟକ୍ରିୟା ଦ୍ୱାରା ଫେରାଯିବା ପରିପାଳନା ଆବ୍ୟକ୍ରିୟା

(ခ) ယင်းအသံကို ကိုယ်စားပြုသောအကွဲရု”

ဟုသရကို အပြောနှင့်အရေးရှုထောင့်နှစ်ခုလုံးမှ ဖွင့်ဆိုခဲ့သည်။ ထိုကြောင့် အရေးရှုထောင့်အရ သရ ဆိုသည်မှာ စကားသံကို ကိုယ်စားပြုသော အရေးအကွာရာ၊ အရေးသက်တတ်ခြဖြစ်သည်။ ဤစာတမ်း တွင်သုံးသော သရဟုသောကိုဟာရသည် သရသက်တ္ထိကို ရည်ညွှန်းပါသည်။

၂။ မြန်သင်ပုန်းကြီးရှိသရသက်တ

အထက်ပါ လုံးချင်းသရသက်တများနှင့် ဗျည်းယဉ်သရသက်တများကို ကြည့်လျင် မြန်မာ နှင့်
တူညီနဲ့၊ ကွဲပြားမှုများကိုတွေ့ရသည်။ လုံးချင်းသရသက်တ အ နှင့် အာ မှာ မြန်မာနှင့် ရေးထုံးတူသည်။
မွန်စာအရေးစနစ်ရှိ ‘အ’ သရသက်တသည် ဗျည်းယဉ်သရသက်တအဖြစ် ဗျည်းနှင့် ယဉ်တဲ့ရာတွင်
ယဉ်သောဗျည်းအတွင်း ဝင်ရောက်ပျောက်ကွယ်နေသည်။ ထို့ကြောင့် ဗျည်းယဉ် ‘အ’ သရသက်တကို
အတွင်းနှုပ်သရ။ အတစွဲဟု ခေါ်သည်။

မွန်စာအရေးအသားရှိ လုံးချင်းသရသက်တဲ့ ‘အာ’ မှာ မြန်မာနှင့် တူသည်။ ဗျည်းယဉ်သရသက်တဲ့ ‘-c’ ဖြစ်သည်။

မွန်လုံးချင်းသရသက်တဲ့ 'ကြ' မှာ မြန်မာနှင့် တူသည်။ ဗျိုးယုံသရသက်တဲ့ မှာ '-' ဖြစ်သည်။

ଲ୍ଲି ଲ୍ଲିଃ ଘୁଣିଃ ଵର୍ଷା ଗେର୍ତ୍ତା ଅଚ୍ୟୁତୀ କି ଏତି ମୁଖ୍ୟ ତୁଳନା ମଧ୍ୟେ ରହେ ॥ ଫ୍ରଣ୍ଟି ମାତ୍ରା ଆରେ ଦାନ୍ତି ତୁଳନା ‘ଲ୍ଲି’ ବା ଗେର୍ତ୍ତା ପ୍ରତିକିର୍ଣ୍ଣ ହେଲା ॥ ରେଣୁ ମୁଖ୍ୟ ଆରେ ଆଚାରୀ ଦାନ୍ତି ତୁଳନା ଲ୍ଲି ଅଚ୍ୟୁତୀ କି ମଧ୍ୟେ ରହା ‘ଲ୍ଲି’ କି ଆଚାରୀ ମୁଖ୍ୟ କି ତୁଳନା ଲ୍ଲି କି ଦାନ୍ତି ହେଲା ॥ ‘ଲ୍ଲି’ ଲ୍ଲିଃ ଘୁଣିଃ ଵର୍ଷା ଗେର୍ତ୍ତା ଅଚ୍ୟୁତୀ କି ବା ଯଥିରେ ଲ୍ଲି କି ମଧ୍ୟ କି କାହାରେ କାହାରେ ରେ ଚାରି ଚାରି ତୁଳନା ‘ଦ୍ଵିତୀୟ ଲ୍ଲି’ ହୁ ଅଚ୍ୟୁତୀ କି ଦାନ୍ତି ହେଲା ॥ ଏତି ମୁଖ୍ୟ ତୁଳନା ଲ୍ଲି ବା ଗେର୍ତ୍ତା ପ୍ରତିକିର୍ଣ୍ଣ ହେଲା ॥

⑨ Mario Pei

⁹⁹ Pei & F. Gaynor, 1968, 229.

ଓ vowel symbol

^{jō} Inherent vowel

ကိုသရ၏ ဗျည်းယဉ်သရသက်တမှာ ‘-’ ဖြစ်သည်။ ခေတ်မွန်တွင် - သည် -မဲ ကို အတိုချုပ်ရေးထားခြင်းဖြစ်သည်။

‘ဦး’ လုံးချင်းသရသက်တသည် မြန်မာနှင့်အရေးတူသည်။ ဗျည်းယဉ်သရသက်တမှာ ‘-’ ဖြစ်သည်။

‘ဦး’ သရသက်တသည် မြန်မာနှင့်အရေးပုံသဏ္ဌာန် ကွဲပြားသည်။ မြန်မာစာအရေးအသားတွင် ‘ဦး’ ဖြစ်သည်။ ရေးမွန်တွင် လုံးချင်းသရသက်တ ‘ဦး’ အသုံးကို မတွေ့ရပေ။ ဗျည်းယဉ်သရ သက်တမှာ ‘-’ ဖြစ်သည်။

‘ဧံ’လုံးချင်းသရသက်တသည် မြန်မာနှင့်အရေးပုံသဏ္ဌာန်တူသည်။ ‘ဧံ’သရ၏ ဗျည်းယဉ်သရ သက်တမှာ ‘-’ ဖြစ်သည်။

‘အဲ’ သရသက်တ၏ ဗျည်းယဉ်သရသက်တမှာ ‘-’ ဖြစ်သည်။ ခေတ်မွန် ‘အဲ’သရမှာ ရေးမွန် - ယ်မှ ပြောင်းလာသော သက်တဖြစ်သည်။ ‘တစ်’ဟု အနက်ရသောပေါ်ဟရကို ရွှေစည်းခုံ (က) မျက်နှာကြောင်းရေး (ဂု)တွင် ‘မောယ်’ ဟုတွေ့ရသည်။ ယင်းကို အလယ်ခေတ်မွန်ကျောက်စာ တစ်ချုပ် ဖြစ်သောပဲချေးဘုရားခုနစ်ဆကျောက်စာင်းယ်(က)မျက်နှာ၊ ကြောင်းရေး(ဂု)တွင် ‘မဲ့’ ဟု တွေ့ရသည်။ ထို့ပြင် ‘လက်’ ကို ရေးမွန်တွင် တေယား။ ဟု တွေ့ရပြီး ယနေ့ခေတ်တွင် တဲ့ကျောက်စာ ဟု တွေ့ရသည်။ ၈-ယုံမှ - သို့၊ ပြောင်းလာသော သာဓကများ ဖြစ်သည်။

အဲ၊ အဲ၊ အေးတို့သည် မြန်မာစာအရေးအသားတွင်မရှိသော သရသက်တများဖြစ်သည်။ မွန် - သည် ရေးမွန်-ဘင်း၊ ၆-ဘင်း တို့မှ ပြောင်းလာခြင်းဖြစ်သည်။ >ဒေဝတာဝါး။ >ဒေဝတာ၁၁၂၈၂၈ (နတ်)၊ ရောဂါးက ၃၆>ရှေ့ကျောက်စာ ၀၀(ကဲ့သို့)၊ တုဂော်ဝါး။ >တုဂော်၁၁၂၈၂၈ (ခြောက်၊ ၆)ဟူ၍ -ဘင်းနှင့် ၆-ဘင်းတို့သည် နောက်ပိုင်းတွင် -သို့။ ပြောင်းလာသည်ကို တွေ့ရသည်။ မွန် - သက်တနှင့် ပတ်သက်၍ ဦးသောင်းလွင်က ‘ယ-သတ်’ကို နောက်ပစ်နှင့် အစားထိုးလျှင် ၀-သတ်ကို ရှေ့ပစ်ဖြင့် အစားထိုးသင့် သည်ဟု ယူဆကာ မွန်ပညာရှင်တို့၊ တို့ထွင်ခဲ့ကြဟန်တူသည်။^J ဟုဆိုခဲ့သည်။ ရှေ့ပစ်အသုံးကို ပုဂ္ဂိုလ်နှင့် အစောပိုင်းကျောက်စာများတွင် မတွေ့ရပေ။ အစောပိုင်းကျောက်စာများတွင် - အစား -ဘင်း၊ ၆-ဘင်း တို့ကိုသာ သုံးလေ့ရှိသည်။ ထို အဲ၊ အဲ သရတို့နှင့်ပတ်သက်၍ ‘ခေတ်မွန်သရသက်တ - နှင့် - တို့ကို ရေးမွန် ကျောက်စာများတွင် မတွေ့ရပေ။ မွန်တို့၊ အသစ်တို့ထွင်ထားခြင်း ဖြစ်သည်။ - သည် အဆုံးဗျည်း ယုံ၏ အတိုကောက်သက်တဖြစ်ပြီး -သည် -၁ ပါသော -၀ နှင့် ထို့ သို့၊ ၆-၁ ပါသော အဆုံးဗျည်း ၀-သတ်၏ အတိုကောက်သက်တဖြစ်သည်။^{JJ} ဟုဆိုသည်။ ရေးမွန် - ယ် သည် ခေတ်မွန်တွင် - သို့လည်းကောင်း၊ ရေးမွန် -ဘင်း၊ ၆-ဘင်း တို့သည် ခေတ်မွန်တွင် -သို့၊ လည်းကောင်း ပြောင်းလာသည်။ ယနှင့် ၀ တို့သည် အသံသဘောအရ သရတစ်ပိုင်းဗျည်းတစ်ပိုင်း ဖြစ်သည်။ ထို့ကြောင့် နောက်ပိုင်းတွင် -ယ် နှင့် -၀ တို့ကို - နှင့် - ဟု သက်တပြုပြီး အဆုံးဗျည်းအသတ်သံပျောက်ကာ သရသက်တများအဖြစ် တို့ထွင်ခဲ့ခြင်း ဖြစ်သည်။

J^o သောင်းလွင်၊ ဦး၊ ၁၉၇၂၊ ၁၆၀။

JJ NAI Pan Hla, 1989, 2.

မြန်မာပြည်တွင်တွေ့ရသော မွန်ကျောက်စာများအနက် အစေဆုံးဖြစ်ဖွယ်ရှိသည်ဟု ယူဆရသော သထုရေးမင်းများ ကျောက်စာဖြစ်သည့် တွာပ်ကျောက်စာ၊ ပဏီတ်ကျောက်စာနှင့် ကျန်စစ်သား မင်းလက်ထက်ရေးထိုးသော ရွှေစည်းခုံမွန်ကျောက်စာ၊ နှစ်းတည်ကျောက်စာ၊ ရာကုမာရ်ကျောက်စာ စသည်တို့တွင် အဲနှင့်သော် (နောက်ပစ်နှင့်ရှေ့ပစ်)ကို လုံးဝမတွေ့ရသေးပေ။ ထို့ကြောင့် ပုဂံခေတ်၊ ပင်းယခေတ်များတွင် မွန်ဘာသာသုံး အဲနှင့်သော် (နောက်ပစ်နှင့်ရှေ့ပစ်) မရှိသေးကြောင်း ထင်ရှားသည်။^{၂၃}

မြန်မာသဏ္ဌာန် စာ၇၉ ဟံသာဝတီဘုရင်မကြီး ရှင်စောပါကိုက်မရောဘုရားအား မြေလှု။ ကြောင်းရေးထိုးသော ကျိုက်မရောကျောကစာတွင် မွန်ရှေ့ပစ်နှင့် နောက်ပစ်အသုံးကို ပထမဆုံး တွေ့ရသည်။ စာ၉၉ ဓမ္မစေတီမင်း မဟာဝိဟာရကျောင်းတော်ကြီး လျှုံကြောင်းရေးထိုးသော ရသေးမြှုံးကျောက်စာတွင် သော်သရ ရှေ့ပစ် (-)ကို လည်းကောင်း၊ စာ၉ ခုထိုး ပဲခူးဘုရားခန်စ်ဆူ ကျောက်စာငယ်တွင် အဲ (-)ကိုလည်းကောင်း တွေ့ရသည်။ ထို့ကြောင့် အဲ၊ သော် (အ) (-၊ -)တို့သည် ဟံသာဝတီခေတ် သဏ္ဌာန် စာ၇၊ စာ၉တွင်မှ အစေဆုံးပေါ်လာသည်ဟု ယူဆရသည်။ ရေးမွန်တွင် -အစား -င်၊ - အစား -ယ်ကို အစဉ်တစိုက်သုံးစွဲခဲ့သည်။ ထို့ပြင်မွန်စာအရေးအသားတွင် သရသက်တဲ့များနှင့် တွဲ၍၏ ကဲ၊ ကဲ့၊ ကော့၊ ကော့၊ ဟူသော အသုံးမားလည်း ရှိသေးသည်။ ထို့ကြောင့် မွန် - သည် - ယ်မှ ပြောင်းလာသော သက်တော်ခဲ့ဖြစ်သည်။

လုံးချင်းသရသက်တဲ့အဲ ၏ ဗျည်းယဉ်သရသက်တဲ့မှာ ‘-’ ဖြစ်သည်။ အံသရသည် အရေးတွင် သရသက်တဲ့ ဖြစ်သော်လည်း စကားသံမှာ အဆုံးဗျည်း မ-သတ်သံဖြစ်သည်။ အံသရကို ရွတ်ဆိုရာတွင် နှုတ်ခမ်းနှစ်ခုက ထို့ခြင်းကိုရသည်။ ထို့ကြောင့် အံသရသည် မ-သတ်သံဖြင့် ဆုံးသော ဝဏ္ဏတစ်ခု ဖြစ်သည်။

အေး လုံးချင်းသရသက်တဲ့သည် မြန်မာတွင်မရှိပါ။ ‘အေး’၏ ဗျည်းယဉ်သရသက်တဲ့မှာ ‘-’ ဖြစ်သည်။ အေးသရကိုရွတ်ဆိုရာတွင် ဟ-သတ်သံ တစ်နည်းအားဖြင့် လည်ချောင်းအတွင်း၌ ပွတ်တိုက်သံကို ပိုပိုသသ ကြားရသည်။ အသံကြိုးပေါ်ပွတ်တိုက်သံ^{၂၄} ဖြစ်သည်။ ထို့ပြင် ရွှေးမွန်ကျောက်စာများတွင် -းနှင့် -ဟ်တို့ကို တွဲ၍၏ ဇူးဟ်၊ ဉားဟ်ဟူ၍လည်းကောင်း၊ -းနှင့် -ဟ်ကို အလဲအလှယ် အသုံးပြုခြင်းကိုလည်းကောင်းတွေ့ရသည်။ ထို့ကြောင့် အေးသရက်တဲ့အရေးတွင် သရသက်တဲ့အဖြစ် အသုံးပြုသော်လည်း အပြောတွင် ဟ-သတ်သံဖြင့်ဆုံးသော ဝဏ္ဏတစ်ခုဖြစ်သည်။ ‘သဏ္ဌာန်ဘာသာတွင် - သည် အနုသွာရဟု ခေါ်ပြီး နှာသံသရက်တဲ့များဖြစ်သည်။ -းမှာ မိသွာရဟု ခေါ်ပြီး အဆုံးဗျည်း ဟ၏ သရက်တဲ့ဖြစ်သည်။’^{၂၅}

‘အနုသွာရမှာ ရိုးရိုးအစက်သရက်တဲ့ (-) ဖြစ်ပြီး ကံ = ကမ် မှ အဆုံးဗျည်း -မဲ နှင့် တူသည်။’ ခေတ်မွန်တွင် ယင်းသရက်တဲ့သည် အဲ ၁ မဲ = ဟ် နှင့် ၂ တို့အစားလည်း သုံးသည်။ သို့သော် ‘c’ အသုံးမှာ နည်းပါးသည်။ မိသွာရမှာ သေးငယ်သော အစက်ကလေးနှစ်စက်ဖြစ်ပြီး ကျောက်စာများတွင် အဆုံးဗျည်း ဟ-သတ်သံအဖြစ် တွေ့ရလေရှိသည်။ ရံခါ ဟ် နှင့် -း သရက်တနှစ်ခု ရောထွေး

^{၂၃}သောင်းလွင်းဦး၊ ၁၉၂၂၊ ၁၅၁-၁၅၂၂။

^{၂၄}Glottal fricative

^{၂၅}Nai Pan Hla, 1989,3.

သုံးလေ့ရှိသည်။^{၂၆} ထို့ကြောင် မွန်သင်ပုန်းကြီးရှိ အံနှင့်အူ သက်တတိသည် အရေးတွင် အရေး သက်တများအဖြစ် သရတာဝန်ကို ထမ်းဆောင်နေသော်လည်း စကားသံအရ အဆုံးဖျည်းအသတ် တာဝန်ကို ထမ်းဆောင်နေသော သက်တများဖြစ်သည်။

မွန်ဘာသာတွင် လုံးချင်းသရသက်တဲ့ ကို ‘သဲ၊ ပြော’ ဟု နှစ်မျိုးသုံးသည်ကို တွေ့ရသည်။ ‘သဲ’ ၏ ဖျည်းယဉ်သရသက်တများ ၃-၁ ဖြစ်သည်။

မွန်သင်ပုန်းကြီးရှိ လုံးချင်းသရသက်တများနှင့် ဖျည်းယဉ်သရသက်တများသည် မြန်မာနှင့် ကွဲပြားများ ရှိသည်။ အချို့သရများသည် အရေးတွင် သရတာဝန်ထမ်းဆောင်နေသော်လည်း အပြောတွင် သရနှင့် အဆုံးဖျည်းသံ ပေါင်းစပ်ထားသော ဝဏ္ဏများဖြစ်သည်။

မွန်စာအရေးအသားတွင် သရသက်တများသည် အသတ်မပါဘဲသော်လည်းကောင်း၊ အသတ် နှင့် ယဉ်တွဲ၍သော်လည်းကောင်း သုံးနိုင်သည်။ ရှေးမွန်စာအရေးအသားစနစ်တွင် အထက်ဖော်ပြပါ သရ သက်တဲ့ (၁၂)မျိုးလုံးကို မတွေ့ရပေ။

၃။ ဧရားမွန်သရသက်တဲ့

ရေးမွန်စာအရေးအသားစနစ်တွင် လုံးချင်းသရသက်တနှင့် ဖျည်းယဉ်သရသက်တဲ့အသုံးများကို တွေ့ရသည်။ ဤစာတမ်းတွင် လုံးချင်းသရသက်တများကိုသာ စာအရေးအသားရှုထောင့်မှ လေ့လာတင်ပြပါမည်။ ရှေးမွန်စာအရေးအသားစနစ်တွင် လုံးချင်းသရသက်တများကို အသုံးပြုရှု၍ အသတ်မပါဘဲသော်လည်းကောင်း၊ အသတ်နှင့်တွဲဖက်၍သော်လည်းကောင်း အသုံးပြုသည်ကို တွေ့ရသည်။ အသတ်မယဉ်သော လုံးချင်းသရသက်တများအဖြစ် အ၊ အာ၊ အူ၊ အေ၊ အဲ၊ အဳ၊ အံ၊ အးတို့ကို တွေ့ရသည်။

အသတ်

ရှေးမွန်စာအရေးအသားရှိ အသတ်မယဉ်သော လုံးချင်း ‘အ’ သရအသုံးပြုပုံကို အောက်ပါသာကေများ တွင် တွေ့နိုင်ပါသည်။

အတသန်း ၁၁။ အောင် ၂၃။ အပါယ်နှုံး ၃၆။ အပိုစိမ့် ၁၃။ အနူးမောဒနား ၁၁။



အနူးမောဒနား^{၁၁}

အသတ်မယဉ်သော အသရသက်တဲ့

လုံးချင်းသရသက်တဲ့ ‘အ’ကို ပါဌို့၊ သက္ကတမွေးစားစကားလုံးများအတွက် အများဆုံးအသုံးပြုသည်ကို တွေ့ရသည်။ အသတ်ယဉ်သော ‘အ’သရသက်တဲ့အသုံးကို အောက်ပါသာကေများတွင် တွေ့နိုင်ပါသည်။

^{၂၆} Nai Pan Hla, 1989, 10.

အင်္ဂါန်း ၁၁၂ | စဉ် ၅၈ က ၃၀ | အနီးလုံး ၂၃။ အနုံ ၁၁၆ | အအော်မာအျိန်း ၄



အနုံ ၁၁၆

အသတ်ယုံးသောအသရာက်တ

အသတ်ယုံးသော ‘အ’သရာက်တကို ပါမြို့သက္ကတစကားလုံးများအတွက်သာမက မွန်စကားစစ်စစ်များအတွက်ပါ သုံးထားသည်ကို တွေ့ရသည်။ ရှေးမွန်စာအရေးအသားတွင် ကိမ္မား ၂၂။ အိန်း ၁၇။ အတ်၁၁၁ ၊ကဲ့သို့သော အသုံးများကိုလည်း တွေ့ရသည်။ ထို့ပြင် ‘အ’ကို အသတ် အဖြစ်လည်း အသုံးပြုလေရှိသည်။ လုံးချင်းသရာက်တ ‘အ’ကို အသတ်အဖြစ် အသုံးပြုပုံကို ပေါ်၏၁၁၁ က ၁၆။ ဂေါ်၏၁၁၁ က ၃၃။ အမောအိုး ၁၅၁ စသောအသုံးများတွင် တွေ့ရသည်။ ယင်းတို့သည် ‘အ’ကို ပျည်းအဖြစ် သုံးထားခြင်းဖြစ်သည်။ ထို့ကြောင့် ရှေးမွန်စာအရေးအသားစနစ်တွင် ‘အ’ကို လုံးချင်းသရာက်တ အဖြစ်သာမက ပျည်းအဖြစ်လည်း အသုံးပြုနိုင်သည်ကိုတွေ့ရသည်။ သရတာဝန်သာမက ပျည်းတာဝန်ကိုပါ ထမ်းဆောင်နေသော သက်တတ်ခု ဖြစ်ပါသည်။

အာသက်တ

အ-အက္ခရာကို -၊ ပေါင်းစပ်ထားသောသက်တ ဖြစ်သည်။ ရှေးမွန်စာအရေးအသားရှိ အသတ်မယုံးသော ‘အာ’သရအသုံးပြုပုံကို အောက်ပါသာဓကများတွင် တွေ့နိုင်ပါသည်။

အာသဘုံး ၁၃၁ | အာစာရုံး ၁၇၁ | အာနာန်းကျိုး၏၂၁၁ | အာနာန်း၏၂၃၁ | အာယုက်၏၁၁၁ က ၃



အာနာန်း ၁၁၁

အသတ်မယုံးသောအာသရာက်တ

လုံးချင်းသရာက်တ ‘အာ’ကို ပါမြို့ သက္ကတမွေးစားစကားလုံးများအတွက် အများဆုံး အသုံးပြုသည်ကို တွေ့ရသည်။ အသတ်ယုံးသော ‘အာ’သရာက်တ အသုံးကို အောက်ပါသာဓကများတွင် တွေ့နိုင်ပါသည်။

အာသုံး ၁၁၁ | အာစာရုံး ၁၃၁ | အာရုံး ၁၁၁



အာစာရုံး ၁၃၁

အသတ်ယုံးသောအာသရာက်တ

အသတ်ယဉ်တွဲသော “အာ” သရသက်တကို မွေးစားစကားလုံးများထက် မွန်စကားလုံးများ အတွက် အသုံးများသည်ကို တွေ့ရသည်။

ବ୍ୟାକ ଗେଣ୍ଟ

လုံးချင်းသရ 'လူ'သရအသုံးကို ကူမောအဲ ၁၃။ ကူဇော်ပုဂ္ဂေယ ၄၈ ၂၀။ ကူမာင်း၀၃၂။ တို့တွင် တွေ့နိုင်ပါသည်။ အသတ်မယုဉ်သော လုံးချင်းသရသာက်တဲ့ 'လူ'ကို ပါမြို့။ သက္ကတမွေးစား စကားလုံးများအတွက် သုံးထားခြင်းမဟုတ်ဘဲ မွန်စကားစစ်စစ်အတွက် သုံးထားခြင်းဖြစ်သည်ကို တွေ့ရသည်။



၁၂၈

အသတ်မယ်၏သောက္ခသရသက္ကတ

အသတ်ယဉ်သော ‘လူ’ သရသက်တအသုံးကို လူနှစ် ၁၈။ လူနှစ် ၂၁ တို့တွင် တွေ့နိုင်ပါသည်။ ပါမြို့၊ သက္ကတပေါ်ဟာရများအတွက် သုံးထားခြင်းဖြစ်သည်။ “လူ” သရသက်တသည် အခြားသရသက်တများနှင့်မတူဘဲ အသတ်မယဉ်သောသရများ မှန်ပေါ်ဟာရစစ်စစ်အတွက် သုံးပြီး အသတ်ယဉ်သောသရများ မွေးစားစကားလုံးများအတွက် သုံးထားခြင်းဖြစ်သည်။



၃၃၅

အသတ်ယဉ်သောက္ကသရသက္ကတ

ପ୍ରକାଶକ

‘ဉ်’လုံးချင်းသရသက်တသည် မွန်သင်ပုန်းကြီးရှိ လို့ လုံးချင်းသရသက်တနှင့် အကွဲရာပုံ
ကွဲပြားသည်။ ရှေးမွန်ရှိ ‘ဉ်’သရသက်တသည် မြန်မာနှင့် ပါ့မြို့ရှိ ‘ဉ်’သရသက်တနှင့်တူသည်။
အသတ်မယူဉ်သော လုံးချင်းသရသက်တ ‘ဉ်’အသုံးကို မာသာစုံး ၄ ၁၀ ဟူသော အသုံးတွင် တွေ့နှင့်
ပါသည်။ အသတ်မယူဉ်သော လုံးချင်းသရသက်တ ‘ဉ်’ အသုံးသည် ရှေးမွန်စာအရေးအသား စနစ်
တွင်မတွေ့ရပေ။ ‘ဉ်’သရကို အသတ်နှင့်ယူဉ်တဲ့အသုံးပြုပိုကို အောက်ပါသာဓကများတွင် တွေ့နှင့်ပါ
သည်။

ດំបូលិន្ទិច ៩ ២០ ក្នុងប្រព័ន្ធបាសាខ្មែរ ១៤ | កិត្តិយាល័យ ៩ ២០ ក្នុងប្រព័ន្ធបាសាខ្មែរ ១៤ | ក្នុងប្រព័ន្ធបាសាខ្មែរ ៩ ២០ ក្នុងប្រព័ន្ធបាសាខ្មែរ



ပို့ဂျာမြန်

အသတ်ယဉ်သောက်သရသက္ကာ

အထက်ပါသာမကအရ လုံးချင်းသရသက်တဲ့ ‘ဤ’ ကို သူ.ချည်းသက်သက်ထက် အသတ်နှင့် ယုံးချုပ် အသုံးများသည်ကို တွေ့ရသည်။ ‘ရဲ၊ မဲ၊ နဲ’ တို့နှင့် အသုံးများသည်။ များသောအားဖြင့် ရဟန်းဟု အနက်ရသော မွန်ဝါယာရဂုဏ်ရှုရိုက် အသုံးများသည်ကို တွေ့ရသည်။

ව්‍යාගේත

အသတ်မယူဉ်သော လုံးချင်း ‘ဦးသရအသုံးပြုဖိုကို အောက်ပါသာကေများတွင် တွေ့နိုင်ပါသည်။

ይለዋጥና የሚከተሉትን ስምዎችን አለመታል፡፡



ବିପିଯ୍ୟ ୧୦୯

အသတ်မယုဉ်သော်သရသက်တ

လုံးချင်းသရသကေတ'ဥ'ကို မွန်ဝါယာရထ်ပါ၌၊ သဏ္ဌာတမ္မားစားစကားလုံးများအတွက် အများဆုံးအသုံးပြုသည်ကို တော်သည်။ အသတ်ယဉ်သော 'ဥ' သရသက်တအသုံးကို အောက်ပါ သာကေများတွင် တွေ့နှင်ပါသည်။

କୁଣ୍ଡଳ ପାଇଁ ଗାଁନ୍ଦୁ ରୂପ ହେଲାମୁ । କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା



ကိန်္ဂယ္ဗာ။

အသတ်ယဉ်သော့သရသက်တ

အသတ်ယူဉ်တဲ့သော 'ဥ'သရသက်တအသုံးကို ပါဋ္ဌာသက္ကတဝါဟာရများအတွက် အသုံးများ သည်ကို တွေ့ရသည်။

ବ୍ୟାକ ଗେଣ୍ଟ

ရှေးမွန်တွင် ယင်းလုံးချင်းသရ သက်တအသုံးကို မတွေ့ရပေ။

ବ୍ୟାକାରୀ

အသတ်မယ်လော 'န'အသုံးကို ပြည့်စွဲဆံတော်ဘရားမွန်ကျောက်စာ (g) မျက်နှာ ကြောင်းရေ (j)တွင် ဖော်လျသာန်ဟူလော အသုံးတွင် တွေ့ရသည်။



ଭୋବନ୍ଦୁରୀ ପାତା ୧

အသတ်မယ်၏သောဇာရသကြံတ

လုံးချင်းသရာကော်တဲ့ 'ဇ' အသုံးကို ရှေးမွန်တွင် သူ.ချည်းသက်သက်ထက် အသတ်နှင့် တွဲသုံးသောအသုံးကပိုများသည်။ -ယ်နှင့် တွဲ၍ စော်ဟုသုံးလေ့ရှိသည်။ -ယ် ယုဉ်တွဲသော 'ဇ' သရာကော်တဲ့ အသုံးကို စော် ဖို့၏။ တလေ့၏။ တို့တွင် တွေ့ရသည်။



ဇ ၁၃၈၂ ၁၄၁

အသတ်ယုဉ်သောဓသရာကော်တဲ့

'ဇ'သရာည် အသတ်ယုဉ်တွဲရာတွင် အခြားသော အသတ်သက်တဲားနှင့်တွဲသော အသုံးကို မတွေ့ရပေါ့။ -ယ် နှင့်သာ တွေ့ရသည်။ -ယ် နှင့် တွဲရာတွင်လည်း 'ငါ'ဟု အနက်ရသော 'ဇယ်'ကိုသာ တွင်တွင်ကျယ်ကျယ် အသုံးပြုသည်ကို တွေ့ရသည်။ ထို.ကြောင့် လုံးချင်းသရာကော်တဲ့ "ဇ" ကို ရှေးမွန်တွင် -ယ် နှင့်သာ တွဲသုံးသည်ဟု ယူဆနိုင်ပါသည်။

ဓသကော်တဲ့

ပါဋ္ဌာသာတွင် ရှစ်လုံးမြောက်ဖြစ်သော အက္ခရာကို ယခုခေတ် မြန်မာတို့က ဉာဏ်(အော)သရဟု ဆို၏။ သို့.ရာတွင် ကမ္မာသုံးမူရင်းပါဋ္ဌာနှင့် သက္ကတအသံအတိုင်းဆိုသော 'အို' သရဖြစ်၏။ မြန်မာတို့၏ စွတ်ဖတ်ဟန်အားဖြင့် ဉာဏ်သရည် လည်ချောင်းအရပ်မှ အသံထွက်သကဲ့သို့ရှိ၏။ ဉာဏ် စွတ်ဆိုရာ၌ နှုတ်ခမ်း၏အကူအညီ လုံးဝမပါသကဲ့သို့ရှိ၏။ ပါဋ္ဌာ သက္ကတသဒ္ဓါကျမ်းများအလို ဉာဏ်သရည် ကဏ္ဍာဏ္ဍအေက္ခရာဖြစ်၏ဟုဆို၏။ အမိပ္ပါယ်အားဖြင့် ဉာဏ် အက္ခရာကိုစွတ်သောအခါ လည်ချောင်းနှင့် နှုတ်ခမ်းနှစ်ခုကို အသုံးပြုရမည်။ ဉာဏ် ဟူသော အသံဖြစ်ပေါ်ရာ အရပ်သည် လည်ချောင်းနှင့် နှုတ်ခမ်းနှစ်ခုပေါင်းဖြစ်သည်ဟု ဆိုလို၏။ ထိုပါဋ္ဌာ သက္ကတသဒ္ဓါကျမ်းများ အဆိုအတိုင်း အသံမှန်မှန်၊ ထွာန်ကရိုက်းကျကျရွတ်လိုလျှင် ဉာဏ်စွတ်ဆိုသောအခါ နှုတ်ခမ်းကိုစုပေး၊ လုံးပေးရမည်။ လေချွန်တော့ မည့် နှုတ်ခမ်းအနေအထားမျိုးရှိရမည်။ ထိုအဆိုအတိုင်းစွတ်လျှင် ဉာဏ် ဟုအသံမထွက်ဘဲ အို ဟု အသံထွက်ပေလိမ့်မည်။ မွန်ဘာသာတွင် ဉာဏ်ပထမဗျည်းစုနှင့် ယုဉ်သောအခါ အောင်(အော်)ဟု အသံထွက်၍ ဒုတိယဗျည်းစုနှင့် ယုဉ်သောအခါ အိုသံ ထွက်လေသည်။ မွန်ဘာသာအလိုအားဖြင့် ဉာဏ်နှင့် အိုတို့သည် သရနှစ်လုံးမဟုတ်။ ဉာဏ်သရတစ်လုံးတည်းကပင် ယုဉ်ဘက်ဗျည်းကို လိုက်၍ အောင်(အော်)နှင့် အိုဟု အသံနှစ်မျိုး ထွက်သည်ဟု ဆိုလိုသည်။^၂

ပါဋ္ဌာသာတွန်းကားသော ဗုဒ္ဓဘာသာနိုင်ငံများဖြစ်သည့် သီဟိုင့်၊ ထိုင်း(ယိုးဒယား)၊ ကမ္မာဒီးယားနှင့် လောနိုင်ငံများတွင်လည်းကောင်း၊ ပါဏ္ဍာသက္ကတဘာသာရပ်ကို သင်ကြားပို့ခကြသော ကမ္မာ.တက္ကတသုံးလိုအသီးသီးတွင်လည်းကောင်း ထိုရှစ်လုံးမြောက်သရကဲ့ 'အို'ဟုပင် အသံထွက်ကြ၏။ ပါဏ္ဍာဘာသာကို အင်္ဂလာပိအက္ခရာဖြင့် အသံဖလှယ်၍ ရေးသားကြရာ၌လည်း မြန်မာတို့က ဉာဏ် အသံထွက်သောစာလုံးကို အင်္ဂလာပိ (အို) 'ဝ'အက္ခရာဖြင့် စာလုံးပေါင်းကြ၏။ စွတ်ဆိုသောအခါလည်း အိုသံပင်ရွတ်ဆိုကြ၏။ ဥပမာ - မြန်မာတို့ရေးဖတ်သောပါဏ္ဍာ နမောတသာ ဘဂေဝတော့၊ အရဟတော့၊ သမ္မာ

^၂?သောင်းလွင်း(ဆရာ)၊ ၁၉၇၂၊ ၁၆၄-၁၆၅။

သမ္မဒေသကို အက်လိပ်အကွဲရာဖြင့်ရေးသောအခါ Namo tassa bagavato arahato sammasambuddhassa ဟုရေး၍ ဥရောပအသံဖြင့်ဖတ်လျှင် နှမိုးတတ်ဆ ဘဂဝတိုး အရဟတိုး ဆမ်မာဆမ်ဗုတ်ဒတ်ဆဟု ဖတ်ရသည်။^{၂၁}

အင်ဒို-ဥရောပအန္တယ်ဝင်ဖြစ်သောပါဋ္ဌနှင့် ဥရောပရှိဘာသာစကားများက ဉာဏ်ရကို အိုသဖြင့် ရွတ်ဖတ်ကြသည်။ ပါဋ္ဌသက္ကတ ဗျည်းသရအကွဲရာများကို အခြေခံ၍ စာအရေးအသားစနစ်ကို တိထွင် ခဲ့သော မွန်တို့သည် ဉာဏ်ရကို မူရင်းပါဋ္ဌ၊ သက္ကတအသံအတိုင်းပင် ယူသုံးခဲ့ကြဟန်တူသည်။ သို့သော် မိမိဘာသာစကားရှိ အသံပေါ့အသံလေးဗျည်းကို လိုက်၍ အောင်(အော်)နှင့် အို ဟု သရသံမှာနစ်မျိုး ကွဲပြားနေခြင်းသာဖြစ်သည်။ ရှေးမွန်စာအရေးအသားစနစ်တွင် ဉာဏ်ရ သက်တကို သူ့ချည်းသက်သက် အသုံးမတွေ့ရဘဲ ရ-သတ်နှင့်တွဲ၍ ဉာဏ်ဟူသော အသုံးမျိုးသာတွေ့ရသည်။ သို့သော် အာနန္ဒာ စဉ်ကွင်းစာ မဟောတတ်တွင် ‘ဉာဏ်’ဟူသော အသုံးကို တွေ့ရသည်။ ပါဋ္ဌစကားလုံးဖြစ်သည်။



ဉာဏ် ၃၉ ၉၂၈

အသတ်ယုံုံသော ဉာဏ်ကော်တ

အသတ်ယုံုံသော လုံးချင်းသရသက်တ ဉာဏ်အသုံးကို ကျိုက်တဲ့မွန်ကျောက်စာ ကြောင်းရေ ၂၀ နှင့် ၄၀ တွင် ဉာဏ်(စေ)ဟူသော အသုံးတွင်တွေ့ရသည်။ မွန်စာအရေးအသားစနစ်တွင် ဉာဏ်ကို သရသက်တ၊ အသတ်တို့နှင့် တွဲသုံးသောအသုံးများ ရှိသော်လည်း ယင်းတို့သည် သရသက်တ အဖြစ် သုံးထားခြင်း မဟုတ်ပေ။ ‘သ’ နှင့် ‘ရ’ ကို ဆင့်ထားခြင်းဖြစ်သည်။ သ-ရရစ်(ဉာဏ်)ကို sara ဟုအသံထွက်ရသည်။ လုံးချင်းသရသက်တ ဉာဏ်မဟုတ်ဘဲ ဗျည်းတွဲသက်တဖြစ်သည်။ ခေတ်မွန်တွင် စပါးကို ‘ဉာဏ်’ ဟု ရေးသည်။ ယင်းအရေးအသားသည် သကို ရရစ်ထားခြင်း ဖြစ်သည်။


အေးသက်တ

အေး သရသက်တသည် အရေးတွင်သာ သရသက်တအဖြစ် သုံးထားခြင်း ဖြစ်သည်။ စကားသံ အရမှ ဗျည်းသံဖြင့်သုံးသော ဝဏ္ဏတစ်ခုဖြစ်သည်။ အဆုံးဗျည်းဟော ပွတ်တိုက်သံကို ပီပီသသကြားရ သည်။ အေးသရ၏ ဗျည်းယုံုံသရသက်တမှာ ‘-း’ ဖြစ်သည်။ မြန်မာစကားတွင် ယင်းကို ဝစ္စပေါက် (ဝိသဇ္ဇာနိ)ဟောခေါ်သည်။ ရှေးရှိသရကို အမြင့်သက်သံ^{၂၂} ပြောင်းပေးနိုင်သည်။ သပြောင်းပြ သက်တ တစ်ခုဖြစ်သည်။ မွန်လုံးချင်းသရသက်တ အေးကို ရွတ်ဆိုရာတွင် အ နှင့် အား အသံနှစ်ခုအကြား လည်ချောင်းအတွင်းမှ ပွတ်တိုက်သံကြားအောင် ရွတ်ဆိုရသည်။ ထို့ကြောင် အေးသည် အရေးတွင်သာ လုံးချင်းသရသက်တအဖြစ် အသုံးပြုသော်လည်း အသံအရ အဆုံးဗျည်း အသတ်သံဖြစ်သည်။ လုံးချင်းသရသက်တ အေး အသုံးကို သွားအေး^{၂၃} ၃၆၊ စား^{၁၁} ၁၆ စေသော အသုံးများ တွင် တွေ့ရသည်။ -း ကို ရှေးမွန်တွင် ဟ်နှင့် အလဲအလှယ် သုံးလေ့ရှိသည်။ ရဲခါ -း နှင့် -ဟ် နှစ်မျိုးရောသုံးလေ့ရှိသည်။ ထို့ပြင် ရှေးမွန်စာအရေးအသားတွင် လုံးချင်းသရသက်တ အေး ကိုအသတ်နှင့် တွဲသုံးသောအသုံးကို မတွေ့ရပေ။ မွန်ဘာသာရှိ သရများသည် အသတ်မျိုးစုံနှင့် ယုံုံတွဲအသံပြနိုင်သည်။ အေး သရမှာ ထိုသုံးအသတ်နှင့်

^{၂၁} သောင်းစွင်း(ဆရာ)၊ ၁၉၂၂၊ ၁၆၇၅။

^{၂၂} high falling tone

တွဲမသုံးနိုင်ခြင်းကပင် ဗျည်းသံနှင့်ဆုံးသောအရေး သက်တတစ်ခုဖြစ်ကြောင်း ထင်ရှားနေသည်။ ထိုကြောင့် ရှေးမွန် အေသည် အရေးတွင်သာ သရသက်တဖြစ်ပြီး အပြောတွင် အဆုံးဗျည်းသံပါသော ဝဏ္ဏတစ်ခု ဖြစ်သည်။



စာ ၃ ခ ၁၆

အေသရက်တ

ခြုံသုံးသပ်ချက်

ရှေးမွန်စာအရေးအသားတွင် အ၊ အ၊ လူ၊ ဤ၊ ဥ၊ စ၊ သ၊ အေဟု လုံးချင်းသရသက်တ (ရ)လုံး ကိုသာ တွေ့ရသည်။ ကျို့ ဥ၊ အဲ၊ အ၊ အဲ တို့ကို မတွေ့ရပေ။ လုံးချင်းသရသက်တအသုံးများတွင် အသတ်မယူဉ်သော လုံးချင်းသရများကို များသောအားဖြင့် ပါဌို့၊ သက္ကတမွေးစားစကားလုံးများ အတွက် အသုံးပြုသည်။ အသတ်ယူဉ်သောသရသက်တများကို မွန်ဝါယာရစစ်စစ်များအတွက် သုံးသည်။ သက္ကတစာအရေးအသားစနစ်ကို အခြေခံ၍ တိတွင်ထားသော အရေးအသားဖြစ်သည်နှင့်အညီ သြ သရကို ပါဌို့၊ သက္ကတကဲ့သုံး၊ အို သံဖြင့် ရွတ်ဆိုသည်ကို တွေ့ရသည်။

ထိုပြင် ရှေးမွန်စာအရေးစနစ်တွင် လုံးချင်းသရသက်တ အံ အသုံးကို မတွေ့ရပေ။ တစ်ဖန် - သက်တသည် -ဟုအစား သုံးထားခြင်းဟု ယူဆနိုင်ပါသည်။ ရှေးမွန်အရေးအသားစနစ်တွင် အေ အသုံးကို စားဟူသောအသုံးတွင်သာ တွေ့ရပါသည်။ အခြားအသုံးများကို မတွေ့ရပေ။ အ ကို လုံးချင်း သရ သက်တအဖြစ်သာမက ဗျည်းအဖြစ်ပါ အသုံးပြုသည်ကိုတွေ့ရသည်။ ရှေးမွန်အရေးစနစ်တွင် အူတရာဒ္ဓဟု အ ဗျည်းနှင့် ဥ လုံးချင်းသရသက်တ တွဲသုံးထားသောအသုံးကို တွေ့ရသည်။ ထိုကြောင့် အ သည် ရှေးမွန်စာအရေးစနစ်တွင် လုံးချင်းသရသက်တ အဖြစ်သာမက ဗျည်းအဖြစ်ပါ အသုံးပြုသည်ကို တွေ့ရသည်။ အ သရသည် ဗျည်းနှင့် ယျဉ်တွဲရာတွင် ဗျည်းအတွင်း ဝင်ရောက် ပျောက်ကွယ်သွားသည်။ ထိုကြောင့် ယင်းကို အတွင်းငပ်သရ၊ အ တစော့ ခေါ်သည်။ ဤ သရသည် ခေတ်မွန်တွင် လူ ဖြစ်သည်။ ရှေးမွန်နှင့် ပုံသဏ္ဌာန်ကွဲပြားသည်။ ရှေးမွန်တွင် မြန်မာ၊ ပါဌို့တို့နှင့်တူသည်။ လုံးချင်း သရသက်တ ဤ မှာ အသုံးနည်းသည်။ အသတ်နှင့် ယျဉ်တွဲရာတွင်လည်း -ရှု၊ -မဲ၊ -နှုတို့နှင့်သာ သုံးသည်။

ရှေးမွန်တွင် ဗျည်းယျဉ်သရသက်တ - အသုံးကို တွေ့ရသော်လည်း လုံးချင်းသရသက်တ အသုံးကို မတွေ့ရပေ။ ခေတ်မွန်တွင် ဥ၊ ဖြစ်သည်။ မြန်မာစာအရေးအသားတွင် ဥ ဖြစ်သည်။

လုံးချင်းသရသက်တ န ကို ရှေးမွန်တွင် ဥ၊ န နှစ်မျိုးတွေ့ရသည်။ အသတ်နှင့် တွဲသုံးရာတွင် စယ် ဟု -ယ်နှင့်သာ သုံးသည်ကို တွေ့ရသည်။

ခေတ်မွန် လူးချင်းသရသက်တဲ့ အဲ နှင့် အ မှာ ရှေးမွန်တွင် မရှိပေ။ ရှေးမွန် -ယ် နှင့် -ဝ် တို့မှ ပြောင်းလာခြင်း ဖြစ်သည်။ အံ နှင့် အေး မှာလည်း အရေးသရများအဖြစ် သုံးသော်လည်း စကားသံဖွံ့ဖြိုးအရ အဆုံးမျှည်းပါသော ဝဏ္ဏအဖွံ့များ ဖြစ်သည်။

နိဂုံး

ဤစာတမ်းသည် ရှေးမွန်စာအရေအသားစနစ်ရှိ သရသက်တများကို အရေးအသားရှုထောင့်မှ လေ့လာ တင်ပြထားခြင်းဖြစ်သည်။ မွန်စာအရေးအသားတွင် သရသက်တများကို စာအရေးအသားတွင် မည်သို့ အသုံးပြုသည်ကို လေ့လာတင်ပြထားခြင်းဖြစ်သည်။ မွန်စာအရေအသားကို လေ့လာသူများ အတွက် အခေါက်အကျဖြစ်မည်ဟု ယူဆပါသည်။

ကာမ်းကိုးစာရင်း

ကျော်အောင်စံထားဆရာတော် (ဒုတိယ-)။ (မ-၁၃၂၀)။ စော့ဟာရထဲပကာသနီကျမ်း (တကြီမ်)။ ရန်ကုန်၊ လယ်တိ မဏ္ဍားပို့ပို့ပို့ကို

ခင်ကြီးဖျော် (တောင်တွင်းဆရာတော်-)။ (၁၉၇၃)။ သခွဲဖူးဟာကျမ်း။ ရန်ကုန်၊ ဟံသာဝတီပုံနှိပ်တိုက်။

ခင်မင်၊ မောင်(ဓနဖြူ)။ (၁၉၈၇)။ မြန်မာစားမြန်မာစာရုပ်ပုံလွှာ၊ ရန်ကုန်၊ စာပေါ်မာန်ပုံနှိပ်တိုက်။

ခင်မင်၊ မောင်(ဓနဖြူ)။ (၂၀၀၅)။ သက်တံရောင်စံဘာသာစကား။ ရန်ကုန်၊ ကြယ်နီပုံနှိပ်တိုက်။

ခင်အေး၊ ဦး။ (၁၉၇၃)။ စာအရေးအသားစနစ်၏သဘောလက္ခဏာများနှင့် မြန်မာစာအရေးအသား စနစ်။ ပညာပဒေသာ စာစောင်(ပို့စွာ) အတွဲ ၈ အဖိုင်း ၄။ ရန်ကုန်၊ တဗ္ဗာသိုလ်များပုံနှိပ်တိုက်။

ချစ်သိန်း၊ ဦး။ (၁၉၆၅)။ ရှေးဟောင်းမွန်ကျောက်စာပေါင်းချုပ်။ ရန်ကုန်၊ ရှေးဟောင်းသူတေသနဌာနနဲ့။

စန်းငွေ၊ ဦး(ဒဂုံး-)။ (၁၉၇၂)။ သခွဲအမြင် စာအမြင်။ ရန်ကုန်၊ စာပေါ်မာန်ပုံနှိပ်တိုက်။

ထွန်းမြှင့်၊ ဦး။ (၁၉၉၆)။ သခွဲဖော်။ ရန်ကုန်၊ မြေမြှင်းပုံနှိပ်တိုက်။

နိုင်ပန်းလှ၊ ဒေါက်တာ(ပါမောက္း-)။ (၂၀၀၀)။ ဧရာဝဏ်းရုံမွန်ကျောက်စာ မွန်-မြန်မာ၊ ရန်ကုန်၊ တိုင်းလင်းစာပေ။

နိုင်မောင်တိုး။ (၁၉၈၀)။ အမြော်မွန်စကားမွန်စာသင်ကြားနည်း။ ရန်ကုန်၊ မွန်ပို့ဇာတ်ပုံနှိပ်တိုက်။

ဖေမောင်တင်၊ ဦး။ (၁၉၉၆)။ ဧရာဝဏ်းရုံမွန်ကျောက်စာ။ ရန်ကုန်၊ မွန်ယဉ်ကျေးမှုဌာနစိတ်။

ဖေမောင်တင်၊ ဦး။ (၁၉၉၇)။ နှစ်းတော်မွန်ကျောက်စာ။ ရန်ကုန်၊ မွန်ယဉ်ကျေးမှုဌာနစိတ်။

မြေ၊ ဦး(သီရိပုံချို့)။ (၁၉၆၁)။ ရှေးဟောင်းမြန်မာအကွဲရာစာတမ်း။ ရန်ကုန်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ ပုံနှိပ်ရေးနှင့်စာရေးကိုရိုယာဌာန။

မြတ်ကျော်၊ ဦး။ (၁၉၇၈)။ မြန်မာစာမြန်မာမှ ပါ၌အဘိဓာန်သစ်။ ရန်ကုန်၊ တဗ္ဗာသိုလ်များပုံနှိပ်တိုက်။

မြန်မာစာအဖွဲ့။ (၁၉၈၉)။ မြန်မာအကွဲရာသမိုင်း။ လက်နှိပ်စက်မူ။

မြန်မာစာအဖွဲ့။ (၁၉၉၁)။ မြန်မာအဘိဓာန်။ဖို့တို့လစ်သိပုံနှိပ်တိုက်။

မြန်မာစာအဖွဲ့။ (၂၀၀၅)။ မြန်မာသခွဲ။တဗ္ဗာသိုလ်များပုံနှိပ်တိုက်။

လယ်တိဆရာတော်။ (၁၉၅၁)။ သင်ပုန်းကြွေးသံစိပ်။ ရန်ကုန်၊ မြန်မာအလင်းပုံနှိပ်တိုက်။

ဝါယမ၊ အရှင်။ (၁၉၅၇)။ မွန်ဘာသာသင်ကြားနည်း။ ရန်ကုန်၊ မွန်-မြန်မာစာပေပြန်လွှားရေးမြောန။
 သာမြတ်၊ ဦး။ (၁၉၅၆)။ မွန်-မြန်မာအကွဲရာသမိုင်း။
 သောင်းလင်း၊ ဦး။ (၁၉၇၂)။ မြန်မာအကွဲရာဖော်။ ရန်ကုန်၊ နည်းသစ်စာအုပ်တိုက်။
 သန်းဆွေ၊ ဒေါ်။ (၁၉၇၁)။ ရာဇာရာရုံမွန်ကျောက်စာလေ့လာချက်။ ရန်ကုန်၊ ဟံသာဝတီပုံနှိပ်တိုက်။
 အောင်မြှင့်ဦး၊ ဒေါက်တာ။ (၂၀၀၅)။ ကျိုက်တဲ့မွန်ကျောက်စာလေ့လာချက်။ ရန်ကုန်တဲ့သို့လ်၊ မြန်မာစာမြောန။

အက်လိပ်ဘာသာ

- Ba Shin. (1962). *The Lokahtekpan*, Early Burmese Culture in Pagan Temple Burma Historical Commission Ministry of Union Culture.
- Crystal, D. (2003). *A Dictionary of Linguistics & Phonetics*. (5th ed). Blackwell: Blackwell Publishing.
- Diringer, D. (1949). *The Alphabet*. (2nd ed). Bratain : William Brendon and son Ltd.
- Duroiselle, C. (1960). *Epigraphia Birmanica, Vol I, Part II*. Rangoon : Superintended Government Printing Union of Burma.
- Duroiselle, C. (1962). *Epigraphia Birmanica*, The Talaing Plaques on the Anada Plates. Rangoon: Government Printing, Union of Burma.
- Fromkin, Victoria ; Robert Rodman, (1993). *Introduction to Language*. (5th ed). United State : Harcourt Brace Jovanovich Collage Publisher.
- Holliday, R. (1955). *A Mon-English Dictionary*. Rangoon: Mon Cultural Section Ministry of Union Cultural.
- Nai Pan Hla. (1989). *An Introduction to Mon Language*. Tokyo: The Center for southeast Asia Studies.
- Nai Pan Hla. (1992). *The significant Role of the Mon Language and Culture in southeast Asia*. Part I.
- Pei, M.& Gaynor ,F. (1968). *A Dictionary of Linguistic* .London: Peter Owen Ltd.
- Shorto, Hl. (1971). *A Dictionary of Modern spoken Mon*. London: Oxford University Press.
- Shorto, Hl. (1971). *A Dictionary of the Mon Inscription from the six to sixteen centuries*. London: Oxford University Press.